

မြန်မာ့စိုက်ပျိုးထုတ်ကုန်ဆိုင်ရာ  
စီးပွားရေးဆန်းစစ်ချက်  
၂၀၁၃ခုနှစ်၊ မိုးရာသီအတွက် ကနဦးရလဒ်များ

Sergiy Zorya

အကြီးတန်းစိုက်ပျိုးရေး ဆိုင်ရာ စီးပွားရေးပညာရှင်  
ကမ္ဘာ့ဘဏ်အုပ်စု



LIFT နှစ်ပတ်လည် အစည်းအဝေး၊ ၂၀၀၄ခုနှစ်၊ နိုဝင်ဘာလ (၂၅-၂၆) နေပြည်တော်

# ကျွန်ုပ်တို့ ဘာကြောင့် ဒီအလုပ်ကို ဆောင်ရွက်ရသနည်း။

- မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးဆိုင်ရာ ကိန်းကဏန်း၊ အချက်အလက်များ၏ အရည် အသွေးပိုင်း အားနည်းချက်များရှိခြင်း၊
- အထူးသဖြင့် စိုက်ပျိုးထုတ်ကုန်ဆိုင်ရာ စီးပွားရေးကဏ္ဍ၌ အချက်အလက်များ အားနည်းခြင်း၊
  - စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ အကျိုးအမြတ်ဖြစ်ထွန်းနိုင်မှု၊ စိုက်ပျိုးလုပ်သားများ အကျိုးဖြစ်ထွန်းဖြစ်၊
  - စိုက်ပျိုးနည်းပညာများ (မျိုးစေ့၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်ပစ္စည်း၊ လုပ်သား)
  - နယ်မြေအလိုက်ခြားနားမှု၊ စိုက်ပျိုးစီးပွားဆိုင်ရာ နယ်မြေများ၊ စိုက်ပျိုးမြေအရွယ်အစား
  - လုပ်အား(ကိုယ်ပိုင်/အငှား) နှင့်အရင်းအနှီး(ယန္တရား အသုံးပြုခြင်း) အကြား အကြောင်းအရာများ
- FAOSTAT နှင့် USDA များသာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်နိုင်၊
- ထိုအချက်အားလုံးက မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးမူဝါဒ၏ ထိရောက်မှုနှင့် အကျိုးရှိမှုများအား လျော့ကျစေသည်။


# အဖွဲ့အစည်းပေါင်းစုံစီမံချက်

- UFT နှင့် ကမ္ဘာ့ဘဏ် တို့မှ စီမံချက်အား စတင်ဆောင်ရွက်ခဲ့။
- မူလကိန်းဂဏန်းအချက်အလက်များ ကောက်ယူရေးအတွက် မြန်မာဈေးကွက် သုတေသန ဖွံ့ဖြိုးတိုးတက်ရေး (MMRD) နှင့်မိတ်ဖက်ပြုဆောင်ရွက်။
- စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (IRRI) တို့မှ စစ်တမ်းအား ပုံစံပြုခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်းတို့ အားကူညီ။
- The Agrifood Consulting International မှ မူလကိန်းဂဏန်းအချက်အလက် များအား ဆန်းစစ်ချက် ပြုလုပ်ပေး။

# စစ်တမ်း

- စုစုပေါင်းစစ်တမ်းကောက်ယူသည့်နမူနာမှာ လယ်ယာစိုက်ပျိုးသည့် အိမ်ထောင်စု ၁၇၂၈
- ဧရာဝတီတိုင်းဒေသကြီး (၄၈၄ အိမ်ထောင်စု)၊ ပဲခူးတိုင်းဒေသကြီး (၃၈၀ အိမ်ထောင်စု)၊ စစ်ကိုင်းတိုင်းဒေသကြီး (၅၀၁အိမ်ထောင်စု)နှင့် ရှမ်းပြည်နယ် (၃၆၃အိမ်ထောင်စု)
- စစ်တမ်း ပတ်လည်အဆင့်(၂)ခု။ မိုးရာသီ (၂၀၁၃ နိုဝင်ဘာလ မှ ဒီဇင်ဘာလ) နှင့် နွေရာသီ (၂၀၁၄ ဧပြီလ မှ ဇွန်လ)
- လယ်ယာစိုက်ပျိုးမြေသဘာဝ နယ်မြေများ
  - ဧရာဝတီတိုင်းဒေသကြီး (ရေငန်၊ ရေငန်ရောရေ၊ ရေချို)
  - ပဲခူးတိုင်းဒေသကြီး (အနောက်ဖက် ရွံမြေ၊ အရှေ့ဖက်ရွံမြေ၊ အရှေ့/အနောက် ရေလွှမ်းမြေ)
  - စစ်ကိုင်းတိုင်းဒေသကြီး ( ဆည်ရေသောက်မြေ၊ ခြောက်သွေ့မြေ၊ မြစ်ချောင်းနယ်မြေ)
  - ရှမ်းပြည်နယ် (တောင်အတွင်းပိုင်း၊ မြောက်အတွင်းပိုင်း၊ နယ်စပ်နယ်မြေ)

# စစ်တမ်းကောက်ယူခဲ့သည့် မြို့နယ်များ



# စစ်တမ်း၏ အဓိကအာရုံစိုက်ရာအချက်

- စစ်တမ်းသည် လယ်ယာသန်းကောင်စာရင်းမဟုတ် ထို့အပြင် တစ်နိုင်ငံလုံးအားလည်း ကိုယ်စားမပြု။
- ယခုအကြိမ်၌ စစ်တမ်းသည် အပြောင်းအလဲများအား လေ့လာခွင့်မပြု။
- စစ်တမ်းသည် အဓိကကျေးရွာများအား အာရုံစိုက်။
- ထိုကျေးရွာအုပ်စုများသည် အခြေအနေကောင်းမွန်သည့် ဆောင်ရွက်သူများဖြစ်ဟန်ရှိ။
  - ထိုကျေးရွာများသည် စီးပွားရေးအရ အတက်ကြွဆုံးဖြစ်၊ အစိုးရဝန်ဆောင်မှုများပေးရာနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာနေရာများဖြစ်၊ ထုတ်လုပ်မှုဝန်းကျင်ကောင်းနှင့် မြေယာကောင်းရှိသည့် ကာလ ကြာရှည်အခြေချနေထိုင်ခဲ့သည့် နယ်မြေများဖြစ်။)
- ဝေးလံခေါင်ဖျားသောကျေးရွာဖြစ်လေလေ၊ ဝင်ငွေနည်းလေလေနှင့် ရိုးရာအစဉ်အလာ နည်းပညာများသာ ပို၍သုံးရလေလေဖြစ်ဟန်ရှိ။
- အဓိကကျေးရွာများအား အာရုံစိုက်ကောက်ယူခြင်းသည် နိုင်ငံတကာနှင့် ပိုမိုကောင်းမွန်စွာ နိုင်ယှဉ်နိုင်ပါသည်။

# ဆန်စပါးဆိုင်ရာ နိုင်ငံတကာလေ့လာမှု ဥပမာများ





# စစ်တမ်းကောက်ယူသည့် အပိုင်းများ

- လူဦးရေအချိုးအစားနှင့် ပုံစံ၊
- ပညာရေး၊
- ပိုင်ဆိုင်အရင်းအနှီးနှင့် ဝန်ဆောင်မှုများအား လက်လှမ်းမီမှု၊
- စိုက်ပျိုးမြေ (အရွယ်အစား၊ မြေယာအသုံးပြုမှုဆိုင်ရာ အခွင့်အရေး၊ အခွန်အခ၊ ဌာနရမ်းခ၊ မြေအသုံးပြုမှု)
- စပါးထုတ်လုပ်မှု၊
- စပါးထုတ်လုပ်မှုဆိုင်ရာ အကြောင်းခြင်းရာများ၊
- ဆန်စားသုံးမှု၊
- အခြားသီးနှံများစိုက်ပျိုးမှု။ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ။




# ရွေးချယ်ထားသော ကနဦးရလဒ်များ


- ၁။ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုနည်းပညာ၊
- ၂။ လုပ်သားမတည်ငြိမ်မှု၊
- ၃။ မိုးစပါးရိတ်သိမ်းမှုများ၊
- ၄။ မိုးစပါးစုစုပေါင်း အမြတ်ငွေ၊
- ၅။ နည်းပညာနှင့် စိုက်ပျိုးမြေအရွယ်အစားအရ ခြားနားချက်များ။

## သတင်းစကား(၁)

မြန်မာနိုင်ငံရှိ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုသည် လုပ်သားအရင်းပြုဖြစ်ပြီး အများစုမှာ ရိုးရာစိုက်ပျိုးနည်းဖြစ်ပါသည်။




# ယှဉ်ပြိုင်သူများမှ လုပ်သားအသုံးပြုမှုနည်းသော နည်းပညာများအသုံးပြု




# စက်မှုလယ်ယာသည် မြန်မာနိုင်ငံ၌ စတင်ကာစပင်ရှိသေး။

## Possession of Agricultural Machinery



## Possession of Draught Oxen




## သတင်းစကား (၂)

မြန်မာနိုင်ငံ၌ လယ်ယာလုပ်သားအင်အားလျော့ကျလျက်ရှိ၊ သို့သော်ရိုးရာအစဉ်အလာ နည်းပညာများအတွက် လုံလောက်ဆဲရှိ။

### စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် လုပ်သားလိုအပ်ချက်

- ၃၅၅ နာရီ/တစ်ဧက
- ၄၂ရက်/တစ်ဧက
- ၁၀၄ရက်/တစ်ဟက်တာ



### စာရင်းဌာနတစ်ဦးအတွက် ပျမ်းမျှ လုပ်အားခ ၂.၄ ဒေါ်လာ/တစ်ရက်

- ဧရာဝတီတိုင်းရေငံဒေသ၌ တစ်ရက် ၁.၈၃ ဒေါ်လာ
- ရှမ်းပြည်နယ်နယ်စပ်ဒေသ၌ တစ်ရက် ၄.၈ဒေါ်လာ



# အခြားနိုင်ငံများ၌ လုပ်အားဈေးပို၍ မြင့်မား

စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက်  
လုပ်သားအသုံးပြုမှု

|                     | ရက်/ဟက်တာ |
|---------------------|-----------|
| ထိုင်းနိုင်ငံ       | ၁၀        |
| တရုတ်နိုင်ငံ        | ၁၁        |
| ဗီယက်နမ်နိုင်ငံ     | ၂၃        |
| ကမ္ဘောဒီးယားနိုင်ငံ | ၄၈        |
| ဖိလစ်ပိုင်နိုင်ငံ   | ၆၉        |
| အိန္ဒိယနိုင်ငံ      | ၇၈        |
| မြန်မာနိုင်ငံ       | ၁၀၄       |

စိုက်ပျိုးရေးလုပ်အားခ

|                   | ဒေါ်လာ/ရက် |
|-------------------|------------|
| ထိုင်းနိုင်ငံ     | ၁၆.၅       |
| တရုတ်နိုင်ငံ      | ၁၉.၅       |
| ဗီယက်နမ်နိုင်ငံ   | ၈.၉        |
| ကမ္ဘောဒီးယား      | ၄.၅        |
| ဖိလစ်ပိုင်နိုင်ငံ | ၇.၆        |
| အိန္ဒိယနိုင်ငံ    | ၄.၂        |
| မြန်မာနိုင်ငံ     | ၂.၄        |

# သတင်းစကား(၃)

## မြန်မာနိုင်ငံ၌ မိုးစပါးထုတ်လုပ်မှုနိမ့်ကျ

ဆ စိုက်ပျိုးဧရိယာနှင့်ထုတ်လုပ်မှု

|                          | ဟက်တာ | တန်/ဟက်တာ |
|--------------------------|-------|-----------|
| ○ ဧရာဝတီတိုင်းဒေသကြီး    | ၂.၁၃  | ၂.၈၉      |
| ○ ပဲခူးတိုင်းဒေသကြီး     | ၂.၁၉  | ၃.၁၁      |
| ○ စစ်ကိုင်းတိုင်းဒေသကြီး | ၀.၈၄  | ၂.၈၆      |
| ○ ရှမ်းပြည်နယ်           | ၀.၉၉  | ၄.၃၀      |
| ○ ပျမ်းမျှ               | ၁.၇၁  | ၃.၁၄      |

ဆ စိုက်ကွက်သေးလယ်မြေများ၌ ထုတ်လုပ်မှုမြင့်မား( တန်/ဟက်တာ)

- စိုက်ကွက်သေးများ ( ၁ဟက်တာ အထိ) ၃.၁၁ တန်
- စိုက်ကွက်အလတ် (၁.၀၁ ဟက်တာမှ ၂ဟက်တာအထိ) ၂.၈တန်
- စိုက်ကွက်အကြီး (၂ဟက်တာနှင့်အထက်) ၂.၈၉ တန်



# ဆန်စပါးထုတ်လုပ်မှု။ နိုင်ငံတကာနှိုင်းယှဉ်ချက်များ

|                   | ပျမ်းမျှ (USDA)<br>၂၀၁၃/၁၄-၂၀၁၄/၁၅ | ပိုမိုကောင်းမွန်သောလယ်ယာများ<br>(စစ်တမ်းများ) |
|-------------------|------------------------------------|---|
| ထိုင်းနိုင်ငံ     | ၂.၈                                | ၅.၇   |
| တရုတ်နိုင်ငံ      | ၆.၇                                | ၆.၆   |
| ဗီယက်နမ်နိုင်ငံ   | ၅.၈                                | ၆.၈   |
| ဖိလစ်ပိုင်နိုင်ငံ | ၃.၉                                | ၆.၃   |
| အိန္ဒိယနိုင်ငံ    | ၃.၆                                | ၄.၇   |
| မြန်မာနိုင်ငံ     | ၂.၇                                | ၃.၁   |

# သတင်းစကား(၄)


## မိုးစပါးမှ အမြတ်ငွေရရှိမှု သိသိသာသာကွာခြားမှုရှိ

|  | စုစုပေါင်းအမြတ်<br>ဒေါ်လာ/ဟတ်တာ | စပါးစိုက်ဧရိယာ<br>ဟတ်တာ | စုစုပေါင်းအမြတ်<br>လယ်မြေတစ်ကွက်၊<br>ဒေါ်လာ |
|--|---------------------------------|-------------------------|---|
| ခြောက်သွေ့မြေ/စစ်ကိုင်း<br>ရေငံ/ဧရာဝတီ | ၃၃                              | ၁.၀၉                    | ၃၆  |
| ဆည်ရေသွင်းမြေ/စစ်ကိုင်း                | ၂၀၂                             | ၂.၄၉                    | ၅၀၃   |
| အရှေ့ဖက်ရွံ့မြေ/ပဲခူး<br>ရေချို/ဧရာဝတီ | ၃၉၂                             | ၂.၃၃                    | ၉၁၃   |
| မြစ်ချောင်းဧရိယာ/စစ်ကိုင်း             | ၂၄၁                             | ၀.၄၁                    | ၁၁၀   |
| ရေငန်ရောရေ/ဧရာဝတီ                      | ၃၂၁                             | ၁.၈၅                    | ၅၉၅   |
| အနောက်ဖက်ရွံ့မြေ/ပဲခူးတိုင်းဒေသကြီး    | ၃၃၆                             | ၁.၈၂                    | ၆၁၂   |
| မြောက်အတွင်းပိုင်း/ရှမ်းပြည်နယ်        | ၃၈၀                             | ၁.၀၉                    | ၄၁၆   |
| တောင်အတွင်းပိုင်း/ရှမ်းပြည်နယ်         | ၅၃၇                             | ၁.၅၀                    | ၈၀၅   |


# သတင်းစကား(၅)

ခေတ်မီနည်းပညာများအသုံးပြုသောလယ်သမားများသည် လုပ်အားမှ အကျိုးအမြတ်ပိုမိုရရှိ သို့သော် မြေယာမှအမြဲရရှိခြင်းမဟုတ်

ထွန်စက်ပိုင်ဆိုင်မှု




မြေသဇာအသုံးပြုမှု



Return to family labor



Return to family labor



သတင်းစကား(၆)

စိုက်ကွက်သေးများသည် စပါးထုတ်လုပ်နိုင်မှုပိုမိုမြင့်မား သို့သော် မြေယာနှင့် လုပ်ငန်းအပေါ် အကျိုးအမြတ်ရရှိမှုနည်းပါး

|                    | ပျမ်းမအရွယ်<br>အစား/ဟတ်<br>တာ | စပါးထုတ်လုပ်မှု<br>တန်/ဟတ်တာ | စုစုပေါင်းအမြတ်ငွေ<br>(မြေယာအပေါ် အကျိုးအမြတ်<br>ရရှိမှု)။ ဒေါ်လာ/ဟတ်တာ | မိမိလုပ်အားအပေါ်<br>အကျိုးအမြတ်ရရှိမှု<br>ဒေါ်လာ/နေ့ရက် |
|--------------------|-------------------------------|------------------------------|---|---|
| စိုက်ကွက်<br>သေး   | ၀.၅၅                          | ၃.၁၁                         | ၂၀၈   | ၂.၉၂  |
| စိုက်ကွက်<br>အလတ်  | ၁.၅၃                          | ၂.၈၆                         | ၂၅၂   | ၅.၈၄  |
| စိုက်ကွက်<br>အကြီး | ၃.၅၀                          | ၂.၈၉                         | ၃၁၆   | ၉.၄၅  |

# ဆက်လက်ဆောင်ရွက်သွားမည့် အဆင့်များ

- ပထမနှင့်ဒုတိယစစ်တမ်းများ၏ ဆန်းစစ်ချက်များအား အပြီးသတ်ရန် (၂၀၁၅ခုနှစ် ဇန်နဝါရီလ)
  - အရွယ်အစား၊ နည်းပညာနှင့် စသည်ဖြင့် နောက်ထပ်လယ်ယာ အမျိုးအစားများအား ဖော်ထုတ်ရန်
  - နိုင်ငံတကာနိုင်ငံယှဉ်ချက်များအပေါ် အချက်အလက်ပိုမိုဖြည့်စွက်ရန်
- ပေါင်းစည်းအစီရင်ခံစာ ပြင်ဆင်ရန် (၂၀၁၅ မတ်လ)
- အစီရင်ခံစာနှင့် ရရှိသော အချက်အလက်များအား အများပြည်သူသိရှိနိုင်ရေး ချပြရန် (၂၀၁၅ မေလ)